

COVID-19 ကြောင့် သင်၏ အလုပ် သို့မဟုတ် ဝင်ငွေ ဆုံးရှုံးသွားလျှင် Allegheny County Emergency Rental Assistance (Allegheny County အရေးပေါ်အိမ်ငှားရမ်းမှု အကူအညီ) ရှိနေပါသည်။

covidrentrelief.alleghenycounty.us

လျှောက်ထားမှု လုပ်ငန်းစဉ် အလုပ်လုပ်ပုံ



1. လျှောက်လွှာကို အွန်လိုင်းတွင်သာ ရရှိနိုင်သည်။ သင် အွန်လိုင်းသုံး၍ မရပါက သို့မဟုတ် ၎င်းကို ဖြည့်စွက်ရာတွင် အကူအညီ လိုအပ်ပါက 412-248-0021 သို့မဟုတ် rentalassistance@actionhousing.org တွင် ACTION-Housing ကို ဆက်သွယ်ပါ။ WiFi အခမဲ့ သုံးခွင့်ရသော ကွန်ပျူတာများ ထားပေးထားသည့် နားခိုရာစင်တာများကိုလည်း ကောင်တီတစ်ဝိုက်တွင် ဖွင့်ပေးထားပါမည်။ အချို့နေရာများတွင် နည်းပညာပိုင်းဆိုင်ရာ ကူညီပေးမည့် ဝန်ထမ်းများနှင့် စကန်ဖတ်စက်များ ရှိပါသည်။



2. လျှောက်လွှာထဲ ဝင်ရောက်ရန် အသုံးပြုသူအမည်နှင့် စကားဝှက်ကို ဖန်တီးရမည်။ ၎င်းကို လုပ်ဆောင်ရန် သင်သည် အီးမေးလ်အကောင့် လိုပါမည်။ အီးမေးလ် မရှိဘူးလား။ bit.ly/gmailforrent သို့မဟုတ် bit.ly/yahoorrent တွင် အခမဲ့ စာရင်းသွင်းနိုင်ပါသည်။



3. သင်သာ မြင်ရမည့်နေရာတွင် သင့်အသုံးပြုသူအမည်နှင့် စကားဝှက်ကို ရေးထားပါ။ စာရွက်စာတမ်းများ ထည့်ရန်၊ သင်၏ ဆက်သွယ်ရန် အချက်အလက်ကို ပြောင်းရန် သို့မဟုတ် သင့်လျှောက်လွှာ၏ အခြေအနေကို စစ်ဆေးရန် လျှောက်လွှာထဲ ပြန်ဝင်လိုသည့်အခါ ၎င်းကို လိုပါမည်။



4. သင့်လျှောက်လွှာကို ပေးပို့ပြီးနောက် ၎င်းကို အဆင့်ငါးဆင့်ဖြင့် ဆောင်ရွက်ပါမည်-

- လျှောက်လွှာကို သုံးသပ်ခြင်း
- အိမ်ရှင် ကမ်းလင့်ထောက်ကူမှု - နောက်ထပ် အချက်အလက်များကို လိုအပ်လျှင် တစ်ယောက်ယောက်ကသင့်ထံ ဆက်သွယ်ပါမည်။
- သတ်မှတ်ချက် ပြည့်မီခြင်း ရှိ၊ မရှိ ဆုံးဖြတ်မှု - သင်သည် သတ်မှတ် စံနှုန်းများနှင့် ကိုက်ညီလျှင် သင့်လျှောက်လွှာကို နောက်တစ်ဆင့်သို့ ပို့ပေးပါမည်။ မကိုက်ညီပါက သင်သည် ငြင်းဆိုချက်စာကို လက်ခံ ရရှိမည်ဖြစ်ကာ ထိုအတွက် သင့်ဘက်က အယူခံဝင်နိုင်ပါသည်။
- အိမ်ရှင် ကမ်းလင့်ထောက်ကူမှု
- ငွေပေးချေမှု ဆောင်ရွက်ပေးခြင်း



ပြန်လည် ဝင်ရောက်ပြီး ဤလုပ်ငန်းစဉ်ရှိ သင့်လျှောက်လွှာ ရောက်ရှိနေသည့်နေရာကို အချိန်မရွေး ကြည့်ရှုနိုင်ပါသည်။



5. နောက်လုပ်မည့်အဆင့်များအတွက် သင့်ကို ဆက်သွယ်ပါမည်။ သင့်ကို ဆက်သွယ်မည့်သူသည် ACTION-Housing၊ Urban League of Greater Pittsburgh သို့မဟုတ် YWCA of Greater Pittsburgh မှ ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့အားလုံးသည် အတူတကွ အလုပ်လုပ်နေကြသောကြောင့် ၎င်းတို့၏ ဖုန်းကို ဖြေပါ သို့မဟုတ် ၎င်းတို့၏ အီးမေးလ်ကို စာပြန်ပါ။

မေးမြန်းလိုသည်များ ရှိပါသလား။ ACTION-Housing ကို 412-248-0021 သို့မဟုတ် rentalassistance@actionhousing.org တွင် ဆက်သွယ်ပါ။